



ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြုံ ကလေးငယ်များနှင့် မိသားစုများ ကော်သူးလေမှ အစုလိုက်အပြုံလိုက် လူသတ်မှု



ကေအဲန်ယူ- လူ့အခွင့်အရေးကော်မတီမှ မှတ်တမ်းပြုစုသည်။

ပါဝင်သောအကြောင်းအရာ သတိပေးချက်

ဤအစီရင်ခံစာတွင် ရက်စက်စွာသတ်ဖြတ်မှု၊ မီးရှို့မှုနှင့် အစုလိုက်အပြုံလိုက် လူသတ်မှု အပါအဝင် ဆိုးရွားသော အကြမ်းဖက်မှုကို မှတ်တမ်းတင်ထားသော ဂရပ်ဖစ်ဖော်ပြချက်များ၊ စိတ်မချမ်းမေ့ဖွယ် သတင်းများနှင့် ရုပ်ပုံမှတ်တမ်းများပါဝင်သည်။ အချို့သော အကြောင်းအရာများမှာ စာဖတ်သူများအား စိတ်အနှောင့်အယှက်နှင့် စိတ်ကြေကွဲဖွယ်ဖြစ်နိုင်သည်။

ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြုံ ကလေးငယ်များနှင့်မိသားစုများ - ကော်သူးလေမှ အစုလိုက်အပြုံလိုက် လူသတ်မှု

ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီမှ မှတ်တမ်းပြုစုသည်။

နိဒါန်း

စစ်ကောင်စီတပ်သည် ကော်သူးလေလူထုများအပေါ်တွင် စနစ်တကျနှင့် ရေရှည် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းတွင်သာမက ၂၀၂၁ မတိုင်မီနှစ်ပေါင်းများစွာကတည်းက စဉ်ဆက်မပြတ်ကျူးလွန်နေသော ပုံစံတစ်ခုဖြစ်သည်။ အစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် အကြမ်းဖက်မှုများသည် ကော်သူးလေပြည်သူလူထုများ၏ ဘဝကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည်။ ဆက်လက်ဖြစ်ပွားနေသော မတည်ငြိမ်မှုများ၊ မလုံခြုံမှု များနှင့် အရင်းအမြစ်များနည်းပါးခြင်းကြောင့် ကော်သူးလေဒေသအတွင်းက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအား ပြည့်စုံစွာ မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါ။ ဤမပြည့်စုံမှု၏ ရလဒ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများတွင် အနည်းငယ်မျှသာ ဖော်ပြနိုင်ခဲ့သည်။ ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီ (KNU Human Rights Committee - KHRC) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာ (၃၁) ရက်နေ့အထိ ခရိုင်(၇)ခု အတွင်း စစ်ကောင်စီတပ်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၈၃၅ ခုရှိကြောင်း စုစည်းမှတ်တမ်းထင်ထားသည်။ ၎င်းကျူးလွန်မှုများထဲမှ အစုလိုက်အပြုံလိုက်လူသတ်မှုများကို ဤအစီရင်ခံစာက မီးမောင်း ထိုးပြခြင်း အားဖြင့် ကော်သူးလေဒေသအတွင်းဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုအကြောင်း လူအများ ထင်ထင် ရှားရှား သိမြင်နိုင်ပြီး ကော်သူးလေပြည်သူလူထုအတွက် တာဝန်ယူတာဝန်ခံမှုနှင့် တရားမျှတမှုကို တောင်းဆိုရာတွင် ပံ့ပိုးနိုင်စေရန် ရည်ရွယ်သည်။

မီးပြာပုံမှ ထိတ်လန့်ဖွယ်ရာသက်သေများ - ကော်သူးလေအတွင်း အစုလိုက်အပြုံလိုက် လူသတ် မီးရှို့မှု

ဤအပိုင်းသည် ကော်သူးလေဒေသအတွင်းရှိ ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သော ကြမ်းကြုတ်ရက်စက်ပြီး ကြီးမားသော ရာဇဝတ်မှုများစွာထဲမှ တစ်ခုအကြောင်း ဖြစ်ပြီး ၎င်းသည် ဆက်လက်ဖြစ်ပွားနေသော စနစ်တကျ ဆက်တိုက်ကျူးလွန်သော အကြမ်းဖက်မှုပုံစံကို ထင်ရှား စေပါသည်။

ညောင်ပင်သာရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ရပ်

ညောင်ပင်သာကျေးရွာအနားတွင် စစ်ပွဲဖြစ်ပွားခဲ့သည်မှာ ထိုဒေသအတွက် တတိယအကြိမ် ဖြစ်သည်။ စစ်ကောင်စီတပ်သည် တပ်သားအင်အားမလုံလောက်မှုနှင့် နယ်မြေစိုးမိုးနိုင်မှုမရှိခြင်းတို့ကြောင့် ထိန်းချုပ်မှု ပြန်လည်ရယူရန် အကြမ်းဖက်နည်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် စစ်ကောင်စီတပ်သည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် စစ်ဆင်ရေးတစ်ခု စတင်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နှင့် ဒေသခံလက်နက်ကိုင် တပ်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အထဲတွင် ဗိုလ်ကြီး (၁)ဦး၊ ဗိုလ် (၁) ဦး နှင့် တပ်ကြပ် (၁) ဦးတို့ ပါဝင်ကြသည်။ ၎င်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အမိန့်ပေးစေခိုင်းချက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာ သိမ်းရန်ကြိုးပမ်းမှု နောက်ပိုင်းတွင် တိုးမြှင့်များပြားလာသော လူများကို

ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လူသတ်ခြင်းများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ စသည့် အကြမ်းဖက်မှု များဖြစ်သည်။

စစ်သား (၅)ဦး သေဆုံးမှုအား လက်တုံ့ပြန်ရန်အတွက် စစ်သားအင်အား ၁၀၀ ခန့်ပါသော တပ် အင်အားများ စွာသည် ညောင်ပင်သာရွာပတ်ပတ်လည်တွင် တပ်စွဲထားပြီး ၂၀၂၃ ခုနှစ်၊ မေလ (၁၀) ရက် နေ့တွင် ရွာ၏မြောက် ဘက်ပိုင်းမှနေ၍ ရွာထဲသို့ ဝင်ရောက်ခဲ့သည်။ ရွာထဲသို့ စစ်တပ်ဝင်ရောက် ပြီးချိန် တွင် ရွာသားများမှာ ထွက်ပြေး သွားပြီးဖြစ်သော်လည်း မြန်မြန်ဆန်ဆန် မပြေးလွှားနိုင်သည့် သက်ကြီး သူများ၊ မသန်စွမ်းသူများ သို့မဟုတ် အချိန်မီ မပြေးနိုင်သူများသာ ကျန်ရစ်နေခဲ့သည်။ အချို့ရွာသားများ မှာ ရှောင်ပြေးသွားစဉ်တွင်ပင် စစ်တပ်နှင့် ထိပ်တိုက်တွေ့ ကာ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ အိမ်တွင်း ပုန်းအောင်းနေသူများအားလည်း စစ်တပ်က ရှာဖွေတွေ့ရှိ သွားကာ ထိန်းသိမ်းခံလိုက်ရသည်။ ရွာတွင်းသို့ဝင်ရောက်ရာလမ်းတွင် စားကြက်အတွင်း နွားကျောင်းနေသော ရွာသားတစ်ဦးအားလည်း အပိုင်းပိုင်းခုတ်သတ်ပစ်လိုက်သည်။ ထိုခန္ဓာကိုယ် အစိတ်အပိုင်းများအား ရွာသံချိုင်းကုန်း တွင် လွင့်ပစ် ထားခဲ့သည်။


ညနေပိုင်း ၅နာရီ မိနစ် ၂၀ခန့်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ရွာသူရွာသား (၁၉) ဦး အား အိမ်တစ်လုံး အနီးတွင် စုဝေးစေခဲ့ပြီး မည်သည့်ထိခိုက်နာကျင်မှုကိုမျှ မပြုလုပ်ကြောင်း လိမ်ညာပြောကြားခဲ့သည်။ ဖမ်းဆီးခံခဲ့ရသူများတွင် ကလေးများ၊ သက်ကြီးများနှင့် အမျိုးသမီးများ ပါဝင်ခဲ့သည်။ စစ်သားများက ၎င်းတို့၏ မျက်လုံးများအား ဖုံးအုပ် လိုက်ပြီး ကြိုးများဖြင့်တုတ်နှောင်ကာ အမျိုးသမီးနှင့်ကလေးက တစ်ဖွဲ့၊ အမျိုးသားများကတစ်ဖွဲ့ဖြင့် အဖွဲ့ (၂) ဖွဲ့ ခွဲ လိုက်သည်။ ထို့နောက် စစ်သားများက ဓားနှင့် သေနတ်များ အသုံးပြုကာ ၎င်းတို့အား နည်းအမျိုးမျိုးဖြင့် သတ်ဖြတ် လိုက်ကြသည်။ ဆက်လက်ပြီး လွန်စွာ ရက်စက်ကြမ်းကြုတ်သောနည်းဖြင့် မီးရှို့ပစ်လိုက်ကြသည်။ သေဆုံးသူ (၁၉) ဦး တွင် အမျိုးသမီး (၁၁) ဦး နှင့် ကလေး (၄) ဦး (အသက် ၅နှစ်အရွယ်တစ်ဦး) ပါဝင်သည်။ ၎င်းတို့မှာ လူတစ်ဦးချင်း ပါဝင် သကဲ့သို့ အချို့မှာ တစ်သားစုလုံး ဖြစ်ကြသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်ပြီးသည့်နောက်တွင် စစ်တပ်သည်ရွာမှထွက်ခွာသွားခဲ့ပြီး မီးရှို့ ထား သော ရုပ်အလောင်းများအား စုပုံထားခဲ့ကြသည်။ နောက်နေ့မနက်တွင် အရိုးများနှင့် ဦးနှောက် များမှာ မြေပေါ်တွင် ပြန့်ကျဲလျက်တွေ့ခဲ့ရသည်။ မီးလောင်ကျွမ်းသည့်ရုပ်ခန္ဓာများမှာ ပုံလျက်သား ရှိနေ ပြီး ပတ်ပတ်လည်တွင် မလောက် ကျွမ်းသေးသည့် ခြေထောက်များရှိနေခဲ့သည်။

အစုလိုက်အပြုံလိုက် လူသတ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ၎င်းအရာများက ထိတ်လန့်ဖွယ်ရာ သက်သေ များအဖြစ် ရှိနေသည်။ ရွာမှ စစ်တပ်ထွက်သွားချိန်တွင် အနီးအနားရှိ လူ ၇ ဦးကို အတင်းအဓမ္မ ခေါ်ဆောင်သွားကာ လူသားဒိုင်း အဖြစ် အသုံးပြုခဲ့သည်။ ဤ ကြမ်းကြုတ်ရက်စက် ယုတ်မာမှုသည် အပြစ်မဲ့သော ဒေသနေပြည်သူများအပေါ် ကျူးလွန်သော စနစ်တကျ အကြမ်းဖက်မှု ဖြစ်ပြီး ကြောက်ရွံ့ခြင်းနှင့် ဆုံးရှုံးခြင်း၏ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခု အနေဖြင့် ကျန်နေရစ်သည်။



ခလယ်လွီထူခရိုင်၊ ညောင်ပင်သာရွာရှိ ရွာသားများ၏ အလောင်းများ မီးရှို့ခံရခြင်း။ ၂၀၂၃ ခုနှစ် မေလ (၁၀) ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့ကို အသတ်ခံခဲ့ရပြီး မီးရှို့ခံခဲ့ရသည်။ အချို့မှာ ကလေးငယ်များ အပါအဝင် မိသားစုဝင်များနှင့် ဆွေမျိုးများဖြစ်သည်။
[ဓာတ်ပုံ- ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် ဖြန့်ဝေရေး (PRID - KNU)]



အခင်းဖြစ်ပွားရာနေရာကိုပြသသော မြေပုံ (ညောင်ပင်သာ)

သက်သေပြောကြားချက်


ဦးကျော် (အမည်လွှဲ) သည်အခင်းဖြစ်ပွားရာနေရာအနီးတွင် ပုန်းအောင် နေခဲ့သည်။ လေဖြန်းထားသည့်အတွက် မထွက်ပြေးနိုင်ဖြစ်ကာ အိမ်အနီးအနားတွေ လုံလုံခြုံခြုံ ပုန်းအောင်း နေခဲ့သည်။ ၎င်းပုန်းခိုရာနေရာသည် အခင်းဖြစ်ပွားရာနေရာအနီးတွင်ဖြစ်ပြီး အဖြစ်အပျက် တခုလုံးကို ကြားခဲ့ရ မြင်ခဲ့ရသည်။ အဖမ်းခံရသည့် ရွာသားများ၏ ကြောက်ရွံ့အော်ဟစ်သံနှင့် စစ်သားများ၏ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းအော်သံများအား ကြားခဲ့ရ မြင်ခဲ့ရသည်။ အဖမ်းခံရသည့် အထဲတွင် ၎င်း၏ အိမ်နီးချင်းများလည်းပါဝင်သည်။ ခဏအကြာတွင် သေနတ်သံအချက် (၃၀) ခန့် နှင့် အတူ ရွာသားများ၏ ငိုကြွေးသံကို ရောပြီး ကြားခဲ့ရသည်။ နောက်မကြာတွင် ပြင်းထန်စူးရှသော မီးရှို့နံ့ကိုရရှိပြီး စစ်သားများ၏ လှုပ်ရှားမှုကို မြင်တွေ့ရသည့်အတွက် မီးရှို့ရန် ပြင်ဆင်ကြောင်း နားလည် လိုက်သည်။



ခလယ်လို့ထူခရိုင်၊ ညောင်ပင်သာရွာရှိ ရွာသားများ၏ အလောင်းများ မီးရှို့ခံရခြင်း။ ၂၀၂၃ ခုနှစ် မေလ (၁၀) ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့ကို အသတ်ခံခဲ့ရပြီး မီးရှို့ခံခဲ့ရသည်။ အချို့မှာ ကလေးငယ်များ အပါအဝင် မိသားစုဝင်များနှင့် ဆွေမျိုးများဖြစ်သည်။
[ဓာတ်ပုံ- ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် ဖြန့်ဝေရေး (PRID - KNU)]

ဇယား ၁

ကော်သူးလေဒေသရှိ ကျေးရွာ (၂)ရွာအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်(၂)ခု၏ဖော်ပြချက် - ညောင်ပင်သာရွာနှင့် ငပုအင်းရွာ



ငပုအင်းနှင့် ညောင်ပင်သာကျေးရွာများတွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်လူသတ်မှုသည် စစ်ကောင်စီ တပ်၏ စနစ်တကျလူ့အခွင့်အရေးကျူးလွန်နေပြီး နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေကြောင်း ထင်ရှားနေသည်။ စစ်ကောင်စီတပ်ကကျူးလွန်မှုကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော နိုင်ငံတကာ သဘောတူစာချုပ် (၄)ခုနှင့် အရပ်သား အကာ အကွယ်ပေးရေးဥပဒေဟု လူသိများသော စတုတ္ထမြောက် ဂျီနီဗာ သဘောတူစာချုပ်ကို ဖောက်ဖျက်နေကြောင်း ထင်ရှားနေသည်။

ငပုအင်းကျေးရွာတွင် စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးလေယာဉ်ကိုအသုံးပြုကာ ပေါင်(၅၀၀) ရှိသော ဗုံး (၄)လုံးကျဲချခြင်းဖြင့် အရပ်သား (၁၅)ဦးကို သေစေခဲ့သည်။ ၎င်းတို့တွင် ကလေးငယ် (၅)ဦး၊ အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၅)ဦးပါဝင်ခဲ့သည်။ ၎င်းအဖြစ်အပျက်သည် ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ မနက်ပိုင်း ၁၀နာရီ ၁၅ မိနစ်ခန့်၊ ငပုအင်းကျေးရွာ ဘုန်းကြီးကျောင်းတွင်ဖြစ်ပွားခဲ့သည်။ ၎င်းအချိန်သည် လူအများက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ကျင်းပနေချိန်ဖြစ်သည်။ ကျေးရွာသူ ကျေးရွာသားများသည် ပွဲတော်အတွက် စုပေါင်းကာ ချက်ပြုတ်ပြင်ဆင်နေသည့်အချိန်ဖြစ်သည်။ လူထု၏ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်ရာအတွက် အဓိကကျသော ထိုပျော်စရာအခိုက်အတန့်သည် အရပ်သားများအား ဦးတည်ကာ ဗုံးကျဲချလိုက်သည့်အခါ ဝမ်းနည်းဖွယ်အနိဋ္ဌာရုံအဖြစ် ပြောင်းလဲ သွားသည်။ အေးငြိမ်းမှုနှင့် မေတ္တာတရား၏ သင်္ကေတဖြစ်သော ဘုန်းကြီးကျောင်းသည်လည်း စိတ်နှလုံးကျော့ကွဲဖယ်နေရာအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသည်။

ညောင်ပင်သာရွာတွင် စစ်ကောင်စီတပ်သည် အရပ်သား (၁၉)ဦးအား သေနတ်၊ ဓား၊ အခြားလက်နက်များဖြင့် သတ်ဖြတ်ကာ မီးရှို့ခဲ့သည်။ ၎င်းတို့တွင် ကလေးငယ် (၄)ဦး (တစ်ဦးမှာ အသက်(၅)နှစ်ခန့်သာရှိသေးသည်။)၊ အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား (၅)ဦး ပါဝင်ခဲ့သည်။ ၎င်းအဖြစ်အပျက်သည် ၂၀၂၃ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် အရပ်သားများအား ဖမ်းဆီးနှိပ်စက်ကာ၊ မျက်စိကို အဝတ်ဖြင့်ပိတ်စည်းလျက် သတ်ဖြတ်မီးရှို့ခဲ့သည်။ စစ်ကောင်စီတပ်သည် မိသားစု/မိဘနှင့်အတူ ကလေးငယ်များအားလည်း သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီတပ်၏လူသားမဆန်သော ကျူးလွန်မှုများသည် အပြစ်မဲ့ အရပ်သားများအပေါ်ထားရှိသည့် ၎င်းတို့ မူဝါဒကို ပေါ်လွင်စေသည်။





ငပုအင်းဘုန်းကြီးကျောင်း၊ ဒူးပလာယာခရိုင်မှ ရွာသူရွာသားများ၏ အလောင်းများ။ ဝါဆိုသင်္ကန်းကပ်လူပုဇွန်ပွဲအတွက် ပြင်ဆင်နေကြစဉ် ဝမ်းကြက်ခံခဲ့ရသည်။ ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

[ဓာတ်ပုံ- ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် ဖြန့်ဝေရေး (PRID - KNU)]

လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များနှင့် ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက်ခြင်း

ငပုအင်းနှင့် ညောင်ပင်သာကျေးရွာများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် စစ်ကောင်စီ တပ်၏ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူ့သားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို စနစ်တကျ ချိုးဖောက် နေခြင်းကို မီးမောင်းထိုးပြနေသည်။ စစ်ကောင်စီ ချိုးဖောက်သည့်ကိစ္စများကို လေ့လာကြည့်ရှုခြင်းဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ပင်မသဘောတူစာချုပ်လေးခုနှင့် အရပ်သား များကို အကာအကွယ်ပေးခြင်းဟု လူသိများသော စတုတ္ထမြောက် ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက် ခဲ့သည်။

ဤရမ်းသမ်းသော တိုက်ခိုက်သတ်ဖြတ်မှုသည် ဂျီနီဗာသဘောတူစာချုပ်တွင်ပါရှိသော ပိုင်းခြား သတ်မှတ် မှုမရှိသော တိုက်ခိုက်မှုနှင့် အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအကြား ပိုင်းခြား ရန် ပျက်ကွက်ခြင်း အပိုဒ်ကို ချိုးဖောက်ခဲ့သည်။ နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ်ခွဲ ၃ ဖြစ်သည့် လူ့သားတိုင်သည် လွတ်လပ်စွာနှင့် ဘေးကင်းလုံခြုံစွာ နေထိုင်ရန် အာမခံ ပေးထားသော အသက်ရှင်သန်ခွင့်ကို ဖောက်ဖျက်ခဲ့သည်။ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (စီဒေါ) အပိုဒ်ခွဲ ၃ ဖြစ်သည့် အသက်ရှင်သန်ခွင့် အပါအဝင် အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေး၊ လွတ်လပ်မှုနှင့် အခြားသော အခွင့်အရေး များရရှိခံစားခွင့်ကို ချိုးဖောက်ခဲ့သည်။ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများကို တုပ်နှောင်ခြင်း၊ မျက်စိကိုအဝတ်ဖြင့် ပိတ်စည်းခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများမှာ လူ့သားမဆန်သော ရွံ့ရှာဖွယ် လုပ်ရပ်ဖြစ်သည်။ ဤကျူးလွန်မှုသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ်ခွဲ ၅ ဖြစ်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုကို တိုက်ရိုက်ကျူးလွန်နေသည်။ ညှဉ်းပမ်း နှိပ်စက်မှုနှင့် လူ့သားမဆန်စွာပြုမှုများအား လုံးဝတားမြစ်ချက်ခြင်းဖြင့် လူ့အခွင့်အရေးကိုမြှင့်တင်ပြီး လူ့သားတစ်ဦးချင်းအား အကြမ်းဖက်နှိပ်စက်မှုမှ

အကာအကွယ်ပေးထားသည့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၏ အခရာဖြစ်သော အချက်ကို ကျူးလွန်ဖောက်ဖျက် နေသည်။ စစ်ကောင်စီ တပ်၏ ကျူးလွန်မှုသည် စစ်ပွဲအတွင်း အရပ်သားပြည်သူများကိုကာကွယ်ကာ၊ စစ်တွင်မပါ သော သူများ အား ဦးတည်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို တားမြစ်သည့် ဂျီနီဗာသဘောတူညီချက် ဖောက်ဖျက်ခဲ့သည်။ အမျိုးသမီးများ၊ ကလေးငယ်များနှင့် ထိခိုက်လွယ်အုပ်စုများအား ရည်ရွယ်ချက် ရှိရှိဦးတည် ခြင်းသည် စစ်ကောင်စီတပ်၏ အရပ်သားပြည်သူအကာအကွယ်ပေးရေးကို စနစ်တကျ လျစ်လျူ ရှုကြောင်း ထင်ရှားစေသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်သည် ကလေးငယ်များ၏ အသက်ရှင်သန်ခွင့်နှင့် ပဋိပက္ခအတွင်း အထူး အကာအကွယ်ပေးခြင်းကို အာမခံထားသည့် ကလေးသူငယ်အခွင့်အရေး သဘောတူညီချက် အပိုဒ်ခွဲ ၆ ကို ဖောက်ဖျက်သည်။ စစ်ကောင်စီတပ်၏ အလွန်ဆိုးရွားသော ဥပဒေချိုးဖောက်မှုသည် ကလေးငယ် အခွင့်အရေးကို အကာအကွယ်ပေးရမည့်ဝတ္တရား ပျက်ကွက်ကြောင်း ညောင်ပင်သာရွာက ကလေးငယ် များအပေါ် ကျူးလွန်သော လုပ်ရပ်များက ထင်ရှားသော သက်သေများဖြစ်သည်။ စစ်တပ်၏ ကလေးငယ်များအပါအဝင် အကြမ်းဖက် ဖမ်းဆီး ပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက် အပိုဒ်ခွဲ ၃၇ ဖြစ် သည့် ဆိုးရွားသောဆက်ဆံမှုနှင့် ညှဉ်းပမ်း နှိပ်စက်မှုကို တားဆီးခြင်းအား ဖောက်ဖျက်နေသည်။ ထို့ပြင် ရှင်သန် လွတ်မြောက်သော ကလေးငယ် များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှု သို့မဟုတ် လူမှု ပြန်လည်ဝင်ဆံ့မှု အကူအညီပေးရန် ပျက်ကွက်မှုသည် အပိုဒ်ခွဲ ၃၉ တွင် ရေးသားထားသည့် ပဋိပက္ခအလွန် ပြန်လည် ကုစားရေးကို လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားကို လျစ်လျူ ရှုရာ ရောက်သည်။

ထို့အပြင် ကလေးများကို မတရားစွာ နှိပ်စက်ခြင်းသည် အထူးသဖြင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ သဘောတူညီချက် အပိုဒ်ခွဲ ၄၀ အောက်တွင်ဖော်ပြထားသော ဂုဏ်သိက္ခာနှင့် တန်ဖိုးထားမှု များကို စွဲကိုင်ရန် ပျက်ကွက်ခဲ့သည်။ ပဋိပက္ခအဝန်းအဝိုင်းအတွင်း ကလေးများ၏ ဖူလုံမှုအတွက် ပုံမှန် သုံးသပ်မှုမရှိခြင်းသည် အပိုဒ် ခွဲ ၂၅ တွင် ပြဌာန်းထားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်သည်။ ဤကြေကွဲဖွယ်ဖြစ်ရပ်သည် ပဋိပက္ခဒေသ များရှိ ကလေးများအား လူမဆန်စွာ ဆက်ဆံခြင်းကို သာဓကပြရုံသာမက ကမ္ဘာ့လူ့အခွင့်အရေးစံနှုန်းများနှင့် လိုက်လျောညီထွေရှိစေရန်နှင့် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သောလူဦးရေကို အကာအကွယ်ပေးရန်အတွက် နိုင်ငံတကာ ကြီးကြပ်မှုနှင့် ကြားဝင် ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်ကြောင်း အလေးပေးဖော်ပြနေသည်။ အဆိုပါဖြစ်ရပ်များသည် မြန်မာနိုင်ငံအရပ်သားများ၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် နောက်ထပ် အရေးယူမှု၊ စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ခံမှုတို့အတွက် အရေးတကြီးအာရုံစိုက်ရန် တောင်းဆိုနေသည်။

ရုပ်ပုံနှင့် အကြောင်းအရာအချက်အလက်ကို အသုံးပြုခြင်းအတွက် အကြောင်းပြချက်

- ကေအဲန်ယူအခွင့်အရေးကော်မတီ (KHRC) သည် သေဆုံးသူများ၏ မိသားစုများအား ဂုဏ်ပြုရန်နှင့် ၎င်း တို့၏မိသားစုများကို လေးစားရန် ဤအစီရင်ခံစာပါ ရုပ်ပုံများကို ဂရုတစိုက် အသုံးပြုသည်။ KHRC သည် အစီရင်ခံစာကို ပြင်ပပံ့ပိုးမှုမပါဘဲ ကိုယ်တိုင်ရန်ပုံငွေ စိုက်ထုတ်ကာ ထုတ်ဝေသည့်အတွက် ရန်ပုံငွေရှာဖွေရန် အတွက် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ စည်းရုံးပြောဆိုသော နည်းလမ်းတစ်ခုအနေဖြင့် နစ်နာသူများ၏အသံ များ၊ အတွေ့အကြုံများကို တစ်ကမ္ဘာလုံးကြားသိစေရန် သေချာစေပါသည်။
- KHRC သည် သေဆုံးသူများ၏ အကြောင်းအရာများနှင့် ရုပ်ပုံများကို ထည့်သွင်းရန် လက်လှမ်းမီနိုင်သော မိသားစုများထံမှ သဘောတူညီမှု ရရှိခဲ့သည်။ KHRC ၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်နှင့် ယဉ်ကျေးမှုနှင့် တရားဥပဒေဆိုင်ရာ စံနှုန်းများအတွက် သတိရှိရှိဖြင့် အချက်အလက်အားလုံးကို သိမ်းဆည်းထားသည်။

- ဤပုံများသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ကော်သူးလေတွင် ရက်စက်ကြမ်းကြုတ်မှုများကို တုံ့ပြန်ပြီး တရားမျှတမှုရရန်အတွက် အသိပညာပေးရန်နှင့် စည်းရုံးတင်ပြရန် ရည်ရွယ်သည်။ ၎င်းတို့သည် သေဆုံးသူများကို ဂုဏ်သိက္ခာရှိစေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ပြင်းထန်မှုကို မီးမောင်းထိုးပြကာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကို အာရုံစိုက်လာပြီး တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
- ဤအဖြစ်အပျက်အစီရင်ခံစာနှင့် ၎င်း၏ရုပ်ပုံများကို အသုံးမပြု၊ မဖော်ပြပါက တရားမျှတမှုကို နှောင့်နှေးနိုင်စေပြီး စည်းရုံးတင်ပြချက် မပြည့်စုံစေပါ။ ထည့်သွင်းဖော်ပြခြင်း မပြုပါကလည်း မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ အများပြည်သူနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများမှ မသိရှိနိုင်ပါ။ ထို့အတွက်ကြောင့် ထည့်သွင်း ရေးသား ဖော်ပြခြင်းဖြစ်သည်။

အစီရင်ခံစာ၏ကန့်သတ်ချက်များ

- ဤဖြစ်ရပ်မှတ်တမ်းပြုစုခြင်းလုပ်ငန်းစဉ်သည် မပြီးပြတ်သေးဘဲ KHRC မှ အနာဂတ်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးပြီး KHRC မှ တဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့သော်လည်း ပေးထားသော အချက်အလက် များသည် KHRC မှ ယခု အချိန်အထိ စုဆောင်းရရှိထားသော တွေ့ရှိချက်များကို ကိုယ်စားပြုပြီး ဤအစီရင်ခံစာတွင် မီးမောင်းထိုးပြ ထားသည်။



ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီက
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆) ကြိမ် မြောက် ညီလာခံ၏
အတည်ပြုဆုံးဖြတ်ချက်အတိုင်း တရားဝင် စတင်တည်ထောင်ခဲ့သည်။



CHILDREN AND FAMILIES IN TRAGEDY: MASSACRE IN KAWTHOOLEI



DOCUMENTED BY KNU HUMAN RIGHTS COMMITTEE

Content Warning

This report contains graphic descriptions, sensitive stories, and images documenting incidents of extreme violence, including acts of butchery, burning, and massacres. Some content may be distressing or upsetting to readers.

Published on 10. 12.2024

Children and Families in Tragedy: Massacre in Kawthoolei

Documented by KNU Human Rights Committee (KHRC)

INTRODUCTION

The systematic and protracted violations perpetrated against people in Kawthoolei communities by the Myanmar military represent not 2021 post-coup incidents but rather an enduring pattern of abuse spanning decades. These acts of violence, including massacres, have deeply affected the lives of the civilians in Kawthoolei regions. However, due to ongoing instability, insecurity, and a critical lack of resources, comprehensive documentation of human rights abuses in Kawthoolei remains limited. This gap has resulted in the underrepresentation of these violations in broader human rights records. The KNU Human Rights Committee (KHRC) has documented a total of 2,835 human rights violations perpetrated by the Myanmar military's (State Administration Council, or SAC) across seven districts in Kawthoolei regions between January 1st and October 31st, 2024. By highlighting the recent mass killings, this report aims to provide a clearer picture of the grave human rights situation in Kawthoolei, especially the massacres, and contribute to the call for accountability and justice for the people there.

Startling testimony from the ash heaps: Massacre in Kawthoolei

This section will detail one of two recent incidents of mass violence and atrocities perpetrated against communities in Kawthoolei, underscoring the ongoing pattern of systemic abuse.

Case of Nyaung Bin Tha Massacre

The conflict near Nyaung Bin Tha village marked the third outbreak of fighting in the area, as Myanmar's military attempted to regain control following earlier retreats due to insufficient manpower and influence. On May 10, 2023, military troops launched an operation in Mone Township, Kler Lwee Htu District, leading to clashes with KNLA-led troops and local armed forces. The fighting resulted in the deaths of five military personnel, including a captain, a lieutenant captain, and a sergeant. Reportedly directed by senior commanders from the Southern Regional Military Command, the operation reflected the escalating violence since the military coup on February 1, 2021, marked by widespread arrests, torture, killings, and frequent attacks on civilians, including airstrikes and artillery strikes.

In retaliation, several military troops, numbering around 100 soldiers, converged near Nyaung Bin Tha village from different directions and entered the village from the north on May 10, 2023. By the time the troops arrived, most villagers had fled, leaving behind only those unable to escape quickly—households with elders, disabled persons, or others who could not flee in time. Some villagers encountered the troops while attempting to escape and were captured, while others who stayed hidden in their homes were also discovered and detained. As the soldiers entered the village, they encountered a villager taking care of his cows near a pasture area. Without hesitation, they brutally cut him into pieces, later leaving the dismembered remains in the village cemetery.

At approximately 5:20 PM, the troops forced 19 detained villagers to gather near a house, falsely assuring them that no harm would come to them. The detainees included children, the elderly, and women. The soldiers blindfolded the victims, tied them with ropes, and separated them into two groups: women and children in a group and men in a group. The soldiers then killed these villagers in various ways, using knives and guns. They then committed an act of extreme brutality, burning and killing the villagers. Among the 19 victims were four children, including a 5-year-old, and 11 women.

After committing the massacre, the troops left the village, leaving the victims' burned bodies in heaps. By the next morning, the site of the massacre revealed horrifying evidence—pieces of skulls and brains were scattered across the area. The charred remains formed a circular heap, surrounded by the unburned legs of some victims. The victims were not only individuals but also entire families from the same households. When the troops departed, they forcibly took seven more individuals from nearby areas and used them as human shields. This atrocity left an indelible mark of terror and loss upon the community, underscoring the systematic violence inflicted upon innocent civilians.




The burned corpses of the villagers from Nyaung Bin Thar, Klerlwehtu District. They were butchered and burned when SAC troops came in the village on 10th May 2023. Some of them were family members and relatives, including the children. [photo: Public Relation and Information Dissemination (PRID - KNU)]



The burned corpses of the villagers from Nyaung Bin Thar, Klerlwehtu District. They were butchered and burned when SAC troops came in the village on 10th May 2023. Some of them were family members and relatives, including the children. [photo: Public Relation and Information Dissemination (PRID - KNU)]

The Location of incident on Google Map (Nyaung Bin Thar)



Witness


U Kyaw (pseudonym), a witness, was hiding near the site of the incident. Having suffered a stroke that impaired his mobility, he was unable to flee and instead concealed himself in his home. By the time the soldiers arrived at the scene of the incident, the village was already empty, with no villagers present on the streets. He is able to speak and is well-conscious of the situation despite his difficulty in moving. From his hiding place, located near the scene, he could hear and see the incidents unfolding. He described hearing and seeing the terrified screams of villagers and the aggressive shouts of soldiers as they captured victims, including some of his neighbors. Shortly after, he heard over 30 gunshots, interspersed with the desperate cries of villagers. Later, he noticed a strong, pungent smell of burning and saw the busy movement of the soldiers, realizing that something was being set on fire nearby.



The burned corpses of the villagers from Nyaung Bin Thar, Klerlwehtu District. They were butchered and burned when SAC troops came in the village on 10th May 2023. Some of them were family members and relatives, including the children. [photo: Public Relation and Information Dissemination (PRID - KNU)]

Table.1

The chart described the two incidents of the Massacre in two villages in Kawthoolei: Nyaung Bin Thar Village and Nga Pu Inn Village.



In Nga Pu Inn, SAC forces used fighter jets to kill 15 civilians—five children, five women, and five men—in a deliberate airstrike, four 500-pound dumb bombs. The incident occurred on the morning of July 19, 2024, at approximately 10:15 AM, in the Nga Pu Inn village monastery, where residents had gathered to celebrate the War-so Robe Donation Festival. This cherished occasion, central to the community’s spiritual and cultural life, turned into a scene of tragedy when the attack took place amidst the festivities while the villagers were cooking and preparing for the ceremony. The monastery, a symbol of peace and love, became the heart of the devastating event. In Nyaung Bin Thar on May 9, 2023, SAC troops massacred 19 villagers, including four children (one as young as five), ten women, and five men. The SAC troops bound, blindfolded, and executed victims using guns, knives, and other weapons, later burning their bodies. They indiscriminately killed children alongside their family members, including parents. These brutal actions clearly demonstrate the SAC troops’ on-ground policy of violence and cruelty toward innocent civilians.



The dead bodies of the villagers from Nga Pu Inn monastery, Doo Pla Yar District. They were bombed while they were preparing for the Warso Robe Donation Ceremony. The incident took place on the morning of July 19, 2024. [photo: Public Relation and Information Dissemination (PRID - KNU)]

Violating Ratified Conventions and Geneva Convention

The massacres in Nga Pu Inn and Nyaung Bin Thar villages highlight the Myanmar military's (State Administration Council, or SAC) systematic violations of human rights and international humanitarian law. By observing the cases SAC violated, they violated all the four main treaties Myanmar state has ratified and the fourth Geneva Convention known as protecting civilians.

These indiscriminate attacks and killings violated the principles of distinction and proportionality under the Geneva Conventions. It breached the right to life under Article 3 of the Universal Declaration of Human Rights (UDHR), which guarantees every individual has the right to live freely and safely, and Article (3) of CEDAW, which ensures women's fundamental human rights and freedoms, which include the right to life, as foundational to the enjoyment of all other rights. The binding, blindfolding, and execution of civilians, as well as the burning of their bodies in Nyaung Bin Thar, constitute inhumane and degrading treatment. These acts demonstrate a deliberate attempt to inflict severe physical and mental suffering in direct violation of Article 5 of UDHR, which establishes an absolute ban on torture and inhumane treatment and is a cornerstone of global human rights law, emphasizing the universal commitment to uphold human dignity and protect individuals from the most extreme forms of abuse. In such situations, these acts also violate the Geneva Conventions, "Convention relative to the Protection of Civilian Persons in Time of War," which mandate the protection of civilians and prohibit targeting non-combatants, torture, and summary executions. The deliberate targeting of women, children, and vulnerable groups underscores SAC's systematic disregard for civilian protections.

These acts also contravene the Geneva Conventions, particularly Common Article 3, which protects civilians and prohibits violence against those not actively participating in hostilities, and the Convention on the Rights of the Child (CRC), Article 6, which guarantees children's right to life and special protections in conflict. Children's rights under the CRC, particularly Articles 24, which ensure the right to health, are blatantly violated by butchering a significant amount of children instead of ensuring healthcare. In a grievous contravention of the Convention on the Rights of the Child (CRC), the actions of the Myanmar military in Nyaung Bin Tha village vividly illustrate a profound disregard for the sanctity and protection of child rights during armed conflict. The military operation, which resulted in the detention and brutal execution of civilians—including children—violates Article 37 of the CRC, which categorically prohibits torture and cruel treatment of children. Moreover, the lack of efforts to aid the physical and psychological recovery or social reintegration of child survivors, as mandated by Article 39, underscores a significant neglect of duty to facilitate healing post-conflict.


Additionally, the indiscriminate and violent treatment of children, the failure to uphold the principles of dignity and worth as required by Article 40, and the absence of periodic reviews for the welfare of children in such hostile environments, as stipulated by Article 25, further highlight the systematic failures of the State Administration Council (SAC) to uphold international child protection laws. This tragic event not only exemplifies the inhumane treatment of children in conflict zones but also emphasizes an urgent need for international oversight and intervention to ensure compliance with global human rights standards and the protection of vulnerable populations in Myanmar. These incidents demand urgent attention for further action, investigation, and accountability to uphold the rights and dignity of Myanmar's civilian population.

Justification for the use of image and story

- The KNU Human Rights Committee (KHRC) carefully uses images in this report to honor the victims and respect their families. KHRC self-funded the report without external support and does not intend it for fundraising but as a tool for advocacy, ensuring the victims' voices are heard globally.
- KHRC obtained explicit consent from the reachable families of the victims to include their stories and images. All identifiable information is withheld to protect privacy, reflecting KHRC's ethical commitment and sensitivity to cultural and legal norms.
- The images aim to raise awareness and advocate for justice in response to atrocities in Myanmar, especially in Kawthoolei. They dignify the victims, spotlight the severity of human rights violations, and urge domestic and international communities to pay attention and act for accountability and justice.
- Failure to use this incident report and its images will hinder justice and leave advocacy incomplete. It will also prevent the public and human rights stakeholders from developing a shared understanding of the ongoing situation in Myanmar.

Limitations of the Report

- This incident documentation process has not yet been completed and will be continued in the future by the KHRC.
- A detailed investigation of the incident is still necessary and will be carried out gradually by the KHRC. However, the information provided represents the findings that the KHRC has gathered so far and highlights in this report.



The KNU Human Rights Committee was officially established following a resolution passed during the 16th Congress of the Karen National Union (KNU)